

မာတိကာ

စဉ်

စာမျက်နှာ

စာရေးသူ၏ အမှာစကား

၁။ ပြိုင်ဘက်က ငါ	၉
၂။ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့လိုတယ်	၁၅
၃။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်း	၁၇
၄။ ကိုယ့်ကိုယ်ကိုယ် ကတိတည်ခြင်း	၂၀
၅။ ကိုယ့်ကိုယ်ကိုယ် အားကိုးခြင်း	၂၂
၆။ ကိုယ့်ဖြစ်တည်မှု၊ ကိုယ့်ပုံစံ	၂၅
၇။ မိမိကိုယ်ကိုယ် ကောင်းအောင်ထိန်းလို့	၂၇
၈။ ကိုယ့်ဒဏ်ရာ ကိုယ်တိုင်ကု	၃၀
၉။ ကိုယ့်လျှာကို ကိုက်တာ ကိုယ့်ရဲ့သွားပါပဲ	၃၄
၁၀။ ငါစိတ်ဆိုးနေတာ မင်းသိရဲ့လား	၃၆
၁၁။ ငါတစ်ယောက်တည်းလား	၄၀
၁၂။ ငါမရှိရင် မဖြစ်ဘူး	၄၃
၁၃။ စိတ်ညစ်တာက ဆပ်ပြာနဲ့ လျှော်လို့မရဘူး	၄၅
၁၄။ မလိုအပ်သည်များကို စွန့်ထုတ်ခြင်း	၄၈
၁၅။ လွန်ကဲခြင်းများအကြောင်း	၅၂
၁၆။ အချိန်သူခိုးများထံမှ ရုန်းထွက်ခြင်း	၅၇
၁၇။ Memory ပြန်ကြည့်ခြင်း	၅၉

၁၈။ လူတိုင်းထံမှ သင်ယူခြင်း	၆၂
၁၉။ အားနည်းချက်ကို မွမ်းမံခြင်း	၆၈
၂၀။ ပျင်းရိခြင်းထောင်ချောက်	၇၁
၂၁။ ကယ်တင်ရှင်မျှော်တတ်တဲ့ ဝါသနာ	၇၃
၂၂။ Independent Life	၇၇
၂၃။ ထပ်ခါထပ်ခါ မညံ့ဖို့လိုတယ်	၈၀
၂၄။ လက်လွှတ်တတ်ဖို့လိုတယ်	၈၃
၂၅။ ကိုယ်မပိုင်တော့တာ သေချာရင်	၈၅
၂၆။ ဆယ့်ငါးမိနစ် စိတ်ညစ်မှု	၈၈
၂၇။ ရိုးရှင်းသောဘဝ၏ အနှစ်သာရ	၉၁
၂၈။ ခုတုံးပေါ် တုံးခု၍	၉၄
၂၉။ ကျွန်တော်နဲ့ အတ္တစိတ်	၉၇
၃၀။ ကျွန်တော်နဲ့ ခရီး	၁၀၁
၃၁။ ကျွန်တော်နဲ့ နေရာ	၁၀၅
၃၂။ နေရာနဲ့ အပူ	၁၁၀
၃၃။ နေရာ၊ တန်ဖိုးနဲ့ လွတ်လပ်မှု	၁၁၃
၃၄။ နေရာလွတ်	၁၁၅
၃၅။ အရှိန်	၁၁၈
၃၆။ ဂန္ဓဝင်ဆိုတာ ဘာလဲ	၁၂၀
၃၇။ The Older I Get	၁၂၃

